

NA CHI KHAO KHA U

မကြောက်ပါနဲ့။






Pawbei khataih lâ sie, lyurâh lâ sie.

ပေါ်ဘိတ်ကလေး: ဘယ်ကိုသွား။ တောထဲထွက်လို့သွား။



Pawbei sahria lia khâpazy khô,
meilô, tâkô, keipa zy khô.

လွယ်အိတ်ထဲမှာဘာတွေပါ။ မီးခြစ်၊ ဓားနဲ့ ငါးမျှားချိတ်ပါ။




Pawbei ku lia khâpa y,
cheichâ, cheisiah, chaori zy y.

လက်တွေ့ထဲမှာ ဘာတွေကိုင်ထား။ လေးဝှာ ကြိုးခွေ သူကိုင်ထား။



Pawchhapaw ngiapa palaokhoh ei
si; Pawbei y! Eima cha chi kaw;
eima chiah thlie ta miah na lyu aw
na.

လှပတဲ့တောင်လုပ်ရယ် ကစားရအောင်ကွယ်။
ပေါက်တံလေးရယ် ကြောက်ပါတယ်။
ကိုင်းချိုးခံရမှာ ကြောက်လို့ကွယ်။



Pavaw tawtaw y, palaokhoh ei si;
Pawbei y! Eima cha chi kaw,
cheisiah ta miah na siah aw na.

ချစ်စရာငှက်ကလေးရယ် ကစားရအောင်ကွယ်။
ပေါ့ဘိတ်ကလေးရယ် ကြောက်ပါတယ်။
လေးဝှက်ကြောက်လို့ကွယ်။



Chavah tili ry lia ngazy y,
palaokhoh ei si;
Pawbei y! Eima cha chi kaw,
keipa ta miah na thua aw na.

စမ်းချောင်းထဲက ငါးကလေးရယ် ကစားရအောင်ကွယ်။
ပေါင်တံလေးရယ် ကြောက်ပါတယ်။
ငါးမျှားချိတ်ကို ကြောက်လို့ကွယ်။



Sahawh y, palaokhoh ei si;
Pawbei y! Eima cha chi kaw,
sari ta miah na pa-ao aw na.

ချစ်စရာ တောကြောင်လေးရယ် ကစားရအောင်ကွယ်။
ပေါ့ဘိတ်လေးရယ် ကြောက်ပါတယ်။
ထောင်ချောက်မိမှာ ကြောက်လို့ကွယ်။



Sibie hrohpa nâ ngia cha,
palaokhoh ei si;
Pawbei y! Eima cha chi kaw,
mei ta miah na rao aw na.

မြတ်ခင်းလေးက စိုပြေတယ် ကစားရအောင်ကွယ်။
ပေါက်တံလေးရယ် ကြောက်ပါတယ်။
မီးရှို့မှာကို ကြောက်လို့ကွယ်။



Nohdi phapa thokô y,
palaokhoh ei si;
Pawbei y! Eima cha chi kaw,
tâkô ta miah na thlu aw na.

အရိပ်ကောင်းတဲ့အပင်ရယ် ကစားရအောင်ကွယ်။
ပေါက်လေးရယ် ကြောက်ပါတယ်။
စားနဲ့ခွတ်မှာ ကြောက်လို့ကွယ်။



Na chi khao kha u viasa zy,
ei ku lia chaihrai y khao vei;
Thokô nohdi phana ry lia,
viasazy chhao palaokhoh pi,
lôhkhyzy chhao ta eimâ ly kaw.

မကြောက်ပါနဲ့ သူငယ်ချင်းများ၊

လက်နက်အားလုံး လွတ်ပစ်ထား၊

မှတ်ခင်းစိမ်းနဲ့ သစ်ပင်ကြား၊ ပျော်ရွှင်စွာနဲ့ ငါတို့ကစား။





မရာ စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

